

而隆起的棱 ③棱(角)

အမြှေ့တုန်းနဲ့ **a-hmyaun' du' gyun** 棱椎体

အမြှေ့တုန်းဖော် ကဲ **a-hmyaun' phaw** 挖出槽,挖出棱来  
အမြှေ့တုန်းလွှာ် ကဲ **a-hmyaun' lout** 挖出棱来

အမြှေ့တ် နဲ့ **a-hmyaun** ①情妇, 婦妇; ~ မယား 情妇 ②寄生者, 寄人篱下者: မင်းကောင်းပါလျက် ~ ဖုက်သည်။ 王者很好谗臣当道。③狭长地带,(山、田、屋旁)小路: ထုတ် ~ တောင်ခါးပန်းဆိုလွှာ်သွား၏။ 牛车沿着小路走向山腰。

အမြှေ့တ်ထား ကဲ **a-hmyaun hta** 设偏房, 找小老婆, 置妾

အမြှေ့တ်အပေါင် နဲ့ **a-hmyaun a-paun** 寄人篱下者

အမြှေ့တ်: နဲ့ **a-hmyaun**: ①水果等切成的牙状瓣: သော်ဘေး ~ 木瓜牙 ②细长而隆起的道道: အပဲသားကို ~ လို့ထားသည်။ 将牛肉切成一条条的。

အမြှေ့ပ် နဲ့ **a-hmyout** ①泡沫 ②(第二期的)胚胎 ③= အတို့

အမြှေ့ပ်တစိုး ကဲး **a-hmyout d-zi zi** 泡沫四溢地: ဝက်ရှုံး ပြန်တဲ့အပါးဟင်က ~ ဖြစ်သတဲ့။ 据说癫痫病发作时口吐白沫。

အမြှေ့ပ်ထဲ **a-hmyout hta** 冒泡儿, 起泡儿: ဆုံးပြာ မှုန်ကိုရောင်းနဲ့ဖျော်ပြီး ~ အောင်နှောက်ပါ။ 用热水调匀肥皂粉, 然后搅拌到起泡沫。

အမှား နဲ့ **a-hmwa** = အမြား

အမှား: နဲ့ **a-hmwa**: 微小的东西

အမှားမှား ကဲး **a-hmwa: hmwa**: 纷纷地: ခေါင်းကိုကုပ် လိုက်တော့ဘောက်တွေ ~ ကျလာတယ်။ 一搔头, 头皮就纷纷落下来。

အမွှေ့အနှေ့က် နဲ့ **a-hmwei a-hnaut** 骚扰, 捣乱

အမွှေ့: နဲ့ **a-hmwei**: ①香料(如 နှုံသားကြေမှုက် 等) ②调味品(如桂叶、桂皮、茴香等)

အမွှေ့တိုင် နဲ့ **a-hmwei: dain** 香, 线香: ~ ထွန်းသည်။ 烧香。

အမွှေ့နဲ့ နဲ့ **a-hmwei: nan**: 香味

အမွှေ့နဲ့သား နဲ့ **a-hmwei: n-dha** 香料, 芳香品

အမွှေ့အကြိုင်း နဲ့ **a-hmwei: a-kyain**: ①香料: ~ ပစ္စည်း ②香气: တခိုင်းလုံး ~ ပြန်လှုံးစေလျက်။ 使整个房间充满了香气。③调味品(如桂叶、桂皮、茴香等): ဟင်း ခေါ် ~ 调味品

အမွှေ့အထုံး နဲ့ **a-hmwei: a-hton**: ①香料 ②香气, 香味

အမွှေ့အသင်း နဲ့ **a-hmwei: a-thin**: 芳香, 芳香品

အမှုမ်း: နဲ့ **a-hmun**: 【建】建筑物顶上塔尖形装饰物

အမှုပ်းမြင်ပိတ် နဲ့ **a-hmun: khyin beit** 雕花檐口板

အမှုမ်းတင် ကဲ **a-hmun: tin**: ①称颂, 颂扬 ②修饰, 润

色: သရိပ် ~ 导演 / ဒီရိပ်ရှင်ကိုသရိပ် ~ သူ့သာယ်သူလဲ။ 谁是这部电影的导演?

အမှုမ်းတန်သာ နဲ့ **a-hmun: d-za** 建筑物顶上的装饰品

အမှုမ်းအတင် နဲ့ **a-hmun: a-tin** 称赞, 赞扬, 赞誉

အမှုမ်းအမြှေ့က် နဲ့ **a-hmun: a-pyaut** 建筑物上的彩色图案雕刻

အမှုမ်းအမြှေ့က်ချိုး နဲ့ **a-hmun: a-pyaut khyi** = အမှုမ်းအမြှေ့က်

အယာ နဲ့ **a-ya**: 保姆, 阿姨, 保育员

အယတော် နဲ့ **a-ya: daw** 王子、公主等的保姆

အယအချိုး နဲ့ **a-ya: a-khyi** = အယ

အယား နဲ့ **a-ya:** 痒

အယားပြော် ကဲ **a-ya: pyei** 解痒, 止痒

အယားဖျောက် ကဲ **a-ya: phyaut** 止痒, 搔痒

အယားပြော် ကဲ **a-ya: phyei** 止痒, 解痒: ~ ဆေး: 止痒药

အယိအချုံး နဲ့ **a-yi: a-khywe** = အရိအချုံး

အယုအယ နဲ့ **a-yu' a-ya**: 体贴, 关切, 爱抚, 温柔: မိဘဲ ~ ကိုယားသိုးများအလွန်ချင်တယ်။ 子女愿意得到父母的体贴。/ ကြောင်ကလေးကိုယ့်သာင် ~ ပေးသည်။ 主人爱惜地抚摸小猫。

အယူ နဲ့ **a-yu**: ①观点, 见解 ②意见, 主张 ③信仰: ဗုဒ္ဓဘာသာ ~ ရှိသည်။ 信仰佛教。

အယုကဲ့ ကဲ **a-yu kwe**: 意见分歧; 信仰不同

အယုခံ I ကဲ **a-yu khan**: ①【律】上诉: ~ စာ 上诉书 / ~ စိရင်ပိုင်ခွင့် 上诉权 / ~ တရားလို့ 上诉人 / ~ တရားရုံး 受理上诉的法院 / ~ လှာ 上诉书, 状子 ②听从裁决(听从双方公认的裁决人裁决) II နဲ့ **a-yu gan** 上诉

အယုခံတက် ကဲ **a-yu gan tet** = အယုခံ

အယုခံမှု နဲ့ **a-yu gan hmu** 上诉

အယုခံရုံး နဲ့ **a-yu gan yon**: 受理上诉的法院: ~ ချုပ် 受理上诉的最高法院

အယုခံလွှာ့ နဲ့ **a-yu gan hlwa** 上诉书: ~ ထင်သည်။ 上诉, 呈交上诉书

အယုခံဝင် ကဲ **a-yu gan win** = အယုခံ

အယုတော်ခုံး နဲ့ **a-yu daw gan yon** = အယုခံရုံး

အယုတော်ခုံး နဲ့ **a-yu daw khon yon** = အယုခံရုံး

အယုတင်း ကဲ **a-yu tin**: 顽固, 僵硬

အယုတိုင်း ကဲ **a-yu tein**: 临死前产生邪念或信邪

အယုတိုင်းစောင်း ကဲ **a-yu tein: saun** = အယုတိုင်း

အယုတိုင်းပါး ကဲ **a-yu tein: ba** = အယုတိုင်း

အယုဖြောင့် ကဲ **a-yu phyaun**: 临死前思想入正道

အယုဘာသာ နဲ့ **a-yu ba dha** 宗教信仰